

မြောက်၏ ၁။ <myaut myei> (古)敷衍
 မြောက်ယိုစွန်းတုံး ၃။ <myaut yin zun: dan:> 北回归线, 夏至线
 မြောက်ဝေါပ္ပါ ၄။ <myaut lei bwei> 从北部刮来的旋风
 မြောက်ဝင်ရှိး ၅။ <myaut win yo:> 北极
 မြောက်ဝင်ရှိုစွန်း ၆။ <myaut win yo: zun:> = မြောက်ဝင်ရှိး
 မြောက်သားတော် ၇။ <myaut tha: daw> (皇帝和皇后、王子和王妃、公主和驸马相互间的称呼)卿, 爱卿或夫君
 မြိုက် I ၈။ <myait> ①烧, 燃烧: ပိုး ~ သည်။ 火烧。 / ၈ ~ ~ လောင်နေသောပါး 熊熊烧起的大火 ②(合)卓著, 显著: ကောင်း ~ သည်။ 极其美好。 ③映照, 反射 II ၉။ <myait> 【佛】甘露, 佛的教法, 即: အမြိုက်
 မြိုက်ဘန် ၁၀။ <myait kh-ne:> 呼地(着起火), 突然(着起火): ~ လောင်သွားသည်။ 呼地一下燃烧起来。
 မြိုက်ချွဲး ၁၁။ <myait khyun:> 锐利的: ~ အသွားသနလျက် ဓား: 锋利的棱形宝刀(短剑)
 မြိုက်ဆေး ၁၂။ <myait hsei:> 【佛】甘露,(喻)佛的教法
 မြိုက်တရား ၁၃။ <myait t-ya:> 【佛】甘露,(喻)佛的教法 = အမြိုက်ဆေး
 မြို့ ၁၄။ <myin> ①高: ဉ်တောင်အတော် ~ သည်။ 这座山相当高。 / အရပ် ~ တဲ့လူ 身材高的人 / အရည်အချင်း ~ တဲ့လိုဏ် 水平高的人士 ②崇高, 高贵: ~ မြတ်သည်။ 高贵。 ③长久, 久远: ကြာ ~ သည်။ 长久。
 မြို့ကြား ၁၅။ <myin' kya> 长久, 久远
 မြို့ကျူး ၁၆။ <myin' kyu:> 长久
 မြို့ခေါက် ၁၇။ <myin' saut> 高耸, 险峻, 陡峭: ~ လှသော ထောင်ကြီး 陡峭的大山
 မြို့စွင်း ၁၈။ <myin' swin:> 高耸, 高大: ~ လှသောအဆောက် အအိုးကြီး 高大的建筑
 မြို့ညား ၁၉။ <myin' nyaun:> 长久: အရှို့ကာလ ~ လု ဖြို့ဖြစ်သော်လည်းထိခိုးဖြစ်အပျက်ကိုမူမေ့ဟရပါ။ 虽然时间很久了, 但是一直难以忘记那件事。
 မြို့တော် ၂၀။ <myin' tet> 升高
 မြို့ထောင့် ၂၁။ <myin' daun> 【物】仰角
 မြို့ဖျူး ၂၂။ <myin' phyu:> 高大, 笔直, 高耸: မိုးထိုလုပ် တတ် ~ သောကျွန်းပုံး 高耸入云的柚木树
 မြို့မား ၂၃။ <myin' ma:> ①高峻: ~ သောတောင်ထဲတောင်တော်: 高峻的山岭 ②(觉悟或认识水平)高: ဆိုရှယ်လင်အသိ ~ သောလှယ်များ: 社会主义觉悟很高的青年 ③数量大 ④力量雄厚
 မြို့မို့ ၂၄။ <myin' mo> = မြို့မို့ရှုံး
 မြို့မောက် ၂၅။ <myin' maut> 高峻
 မြို့မြိုင်ထိုးထိုး ၂၆။ <myin' myin' hti: di:> 巍峨(屹立)
 မြို့မြတ် ၂၇။ <myin' myat> 高贵, 高尚: မိတ်ထား: ~ သည်။

精神高尚。
 မြို့ရှည် ၂၈။ <myin' shei> 悠久, 长久, 久远: သို့လောက်တော်ကားအရှို့ကာလ ~ လျှို့။ 一个历史时期是相当长的。
 မြို့ I ၂၉။ <myin> ①看见: ရွှေတိရိုးဘဏ်ကိုအတော် ~ ၅ သည်။ 从很远的地方就可以看到仰光大金塔。②领悟, 有见识: တရားကို ~ သည်။ 领悟道理。③有远见: အလျှော် ~ တဲ့လူ 很有远见的人 / အထောင်လာဘ် ~ တဲ့လူ 有预见的人 ④预示, 预兆 ⑤诞生, 出生: သားသမီးမ ~ ။ 不生孩子。II ၃၀။ 【植】苏麻竹 *Dendrocalamus strictus*
 မြို့ကြား ၃၁။ <myin kyaun:> 视线
 မြို့ကွင်း ၃၂။ <myin gwin:> 视野, 眼界
 မြို့ကွင်းကျော် ၃၃။ <myin gwin: gye> ①广阔的视野 ②宽银幕电影
 မြို့င်း ၃၄။ <myin gin:> 视野, 眼界
 မြို့ဇိုင်း ၃၅။ <myin zain:> ①【地】缅甸北部一镇名 ②缅甸弯琴的E调
 မြို့တလ်းသား ၃၆။ <myin t-lin: dha:> 私生子, 非婚子
 မြို့နာမ် ၃၇။ <myin nat> [缅, 英 မြို့နာ + nerve] 视神经
 မြို့နာမ်ကြိုက်မြို့ကြူး ၃၈။ <myin nat kyet khyei gu:> 【解】交叉视神经
 မြို့ပြုးကတ် ၃၉။ <myin byin: kat> 看不顺眼, 厌恶: ဆောင်ကြားကြောင်လှသောသည်လုဂိုကျော် ~ နေသည်မှာကြော်ပြီ။ 对这个很傲慢的人, 我早就看不顺眼了。
 မြို့ပန်းမဲ့ ၄၀။ <myin ban: m-hla'> (陈设、商品、礼物等) 外观不美, 寒碜
 မြို့ပော်းမာ် ၄၁။ <myin m-kaun:> 不堪入目
 မြို့မော် ၄၂။ <myin met> 做梦, 梦见: အိမ်မော် ~ သည်။ 做了一个梦。
 မြို့ပြုး ၄၃။ <myin myaw> = မြို့မြိုင်ကရာ
 မြို့ပြုးကရ ၄၄။ <myin myin g-ya':> = မြို့မြိုင်
 မြို့ပြုးမြိုးကရ ၄၅။ <myin myin g-ya> 所见的一切
 မြို့ပြုးစွင်းထဲ ၄၆။ <myin myin htin din> 清清楚楚, 清晰地: နှစ်လောက်းရှုံးအလင်းရောင်းပြင် ~ ရှိခို့မြှုပ်ရော့မေ့မည်။ 等明天天亮看得清楚时再去找。
 မြို့ယောင် ၄၇။ <myin yaun> 好象看到, 在眼前浮现: ~ ပိုးသေးတော်။ 好像看见……
 မြို့ယောင်ထဲငါးယောင် ၄၈။ <myin yaun htin yaun> 仿佛见到, 如在眼前: အထိတ်မြှင့်ရှုံးများကို ~ မြို့မြိုင်သည်။ 往事如在眼前。
 မြို့ယောင်မြို့မြိုးမှား ၄၉။ <myin yaun myin hma:> 错觉, 误认为……: ~ ဖြစ်နေသည်။ 误以为是…… / တကယ်အစွားအိမ်မြိုင်ရောင်းမဟုတ်သွေးလေချောက်ချော်ပြီး ~ ဖြစ်ခြင်းများမြှင့်သည်။ 并不是真的看见了什么东西, 而是由于惊吓产